

40. Obey

၄၀။ နားထောင်၍လိုက်လျောက်ခြင်း

၄၀။ ထွမ်,ကပ်ဗလ;ဂိုတ်းလွမ်း

Philippians 2:8 And being found in appearance as a man, He humbled himself and became obedient to death - even death on a cross!

ဖိလိပ္ပိုသြဝါဒစာ ၂:၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာ မဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချ တော်မူ၏။

ဖိလိပ္ပို ၂:၈ တိမ်ဝံ့တင်းလင်းခဏ္ဍ,ကပ်,ဂျ,ဂူခင်းသေယဝ် ချူးတူင်လင်းဂပ်, တူခင်းတိမ်,တေ,ထိုင်ဂ္ဂတ်းထခင်းပေးခါမ်,တံၤဂေး;။ တေ,ထိုင်ဂ္ဂတ်းခါမ်,တံၤဂေး;ခိုင် သပ်လင်းဝးမိုဝ်းခခေ်ဂေး;။

Discussion: Jesus' obedience

ဆွေးနွေးရန် = ယေရှုခရစ်တော်သည် အသေခံသည့်တိုင်အောင်

နားထောင်လိုက်လျောက် တော်မူ၏။

ကခင်တေလံ;ကုပ်,လၤတံ; = လင်းယေ,သုခရိလ် ထွမ်,ကပ်ဂိုတ်းလွမ်းတေ,ထိုင်ဂ္ဂတ်း ပေးခါမ်,တံၤဂေး;။

Acts 5:29 Peter and the other apostles replied: "We must obey God rather than men!"

တမန်တော်ဝတ္ထု ၅:၂၉ ပေတရုနှင့်အခြားသောတမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။

ဝုတ်ထုတမာခင်,လင်း ၅:၂၉ ပေ,တရု တင်းတမာခင်,လင်းဂေ,ခခေ်ဂေး;ခိုခင်းလၤတံ; ဗလ;ဝး;။- ဂုင်းထုဂ်,လီထွမ်,ကပ်ခွါမ်းဇြေးပီခင်လင်းလိုင်တွခင်းခေ,သေခွါမ်းဂူခင်းခး; ဂေး;။

Discussion: Obey God

ဆွေးနွေးရန် = ဘုရားသခင်၏စကားကို နားထောင်သင့်သည်။

ကခင်တေလံ;ကုပ်,လၤတံ; = ထုဂ်,လီထွမ်,ကပ်ခွါမ်းဇြေးပီခင်လင်းလိုင်တွခင်း ခေ,သေခွါမ်းဂူခင်းဂေး;။

2 Corinthians 10:5-6 We demolish arguments and every pretension that sets itself up against the knowledge of God, and we take captive every thought to make it obedient to Christ. And we will be ready to punish every act of disobedience, once your obedience is complete.

ကောရိန္တု သြဝါဒစာဒုတိယစောင် ၁၀:၅-၆ ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည် တို့ကို၎င်း၊ ဘုရားသခင်ကိုသိသောပညာကိုဆီးတားသောမာန်မာနရှိသမျှတို့ကို၎င်း၊

ရှမ်းလင်းယုတ်ဂျာဇ်၊ ၁၄:၁၅ ပေးသူရှင်ဂင်ထိုင်သူတန်းပွဲလွမ်းပိင်းလျားဂင်တင်းလံၤကော့။

John 15:10 If you obey my commands, you will remain in my love, just as I have obeyed my Father's commands and remain in His love.

ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၀ ငါသည် ငါ့မည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍ မည်းတော်၏မေတ္တာ၌တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေ ကြလိမ့်မည်။

ရှမ်းလင်းယုတ်ဂျာဇ်၊ ၁၅:၁၀ ဧတ၊ယူ၊ဂျးခင်းတင်းရှင်မိတ်းတျ၊ဂင်တျ။ လိုဝ်ခင်၊ကခင်ဂင်ပွဲလွမ်းပိင်းလျားလင်းပေးဂင်တင်းလံၤခလး၊ ဧတ၊ယူ၊ဂျးခင်းတင်းရှင်မိတ်းတျ၊မခင်းလင်းယူ၊ခခင် ပေးသူပွဲလွမ်းပိင်းလျားဂင်တင်းလံၤထိုင် သူတန်းဧတ၊ယူ၊ဂျးခင်းတင်းရှင်မိတ်းတျ၊ဂင်ကော့။

Discussion: Obey His commandments

ဆွေးနွေးရန် = ယေရှုခရစ်တော်၏ ပညတ်တော်တို့ကို နားထောင်စောင့်ရှောက်ရမည်။
ကခင်တေလံးဂုပ်၊လၢတ်း = တန်းလံးထွမ်၊ဂင်ဂြိုတ်းလွမ်းပိင်းလျားလင်းယေ၊သုခရီလ် ကော့။

Luke 11:28 He replied, “Blessed rather are those who hear the word of God and obey it.”

ရှင်လုကာခရစ်ဝင် ၁၁:၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။

ရှမ်းလင်းလုဂျ၊ ၁၁:၂၈ မိုဝ်းကခင်ဝျးခင်၊ခေံထိုင်၊ မခင်းလင်းဂျေးလၢတ်းခလးဝျး၊- ဂျေးကခင်ထွမ်၊ဂင်ခရ်ဂပၢတ်းတြျးလင်းခလးဂမ်ဂျၢင့်ခခင်မီးမင်၊ဂလၢ၊ကခင်မျၢတ်းခေ၊ကော့၊ ဝျးခင်၊ခေံကော့။

Discussion: Obey the word of God

ဆွေးနွေးရန် = ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုနားထောင်ကျင့်စောင့်ရမည်။
ကခင်တေလံးဂုပ်၊လၢတ်း = တန်းလံးထွမ်၊ဂင်ဂမ်ဂျၢင့်လွမ်းခရ်ဂပၢတ်းတြျးလင်းယေ၊သုခရီလ်ကော့။

Ephesians 6:5-6 Slaves, obey your earthly masters with respect and fear, and with sincerity of heart, just as you would obey Christ. Obey them not only to win their favor when their eye is on you, but like slaves of Christ, doing the will of God from your heart.

ဖေက်သြဝါဒစာ ၆:၅-၆ အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက်၊စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။ လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့မျက်မှောက်၌သာနားထောင်သည်မဟုတ်၊ ခရစ်တော် ၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကိုစောင့်၍။

ကေးဇီတ်; ၆:၅-၆ ချးခပ်ကိုလ်း၊ ယင်းကမ်၊မီးရှင်လုံသွင်ဇာံ၊သွင်ပျးသေယဝ် မီးတင်းကမ်ရှင်၊သေ၊ရှင်ယမ်လင်းလေးဒီး၊သူ မိုခ်လိုဝ်ခင်၊ကမ်သူထွမ်၊ကပ်စွမ်းလင်းခရိတ် ခေခံတျ။ ထွမ်၊ကပ်ဂိုတ်းလွမ်းတျးတျခပ် ရှုံးလံးထုတ်၊လုံခပ်ခေခံရှုလ်းကမ်၊လုံး။ ထွမ်၊ကပ်ဂိုတ်းလွမ်းမိုခ်ခင်၊ချး လင်းခရိတ် ခေခံလေး ပျးတင်းလုံလေ၊တခေ၊သေယဝ် ရှိတ်းသင်း မိုခ်ခင်၊ရှိတ်းသင်းလွမ်းကလုဝ်၊ဗြးပီခ်လင်းခေခံတျ။

Discussion: Obey master

ဆွေးနွေးရန် = အစေခံကျန်တို့ လောကီသခင်၏စကားကို နားထောင်ကြလော့။
ကမ်တေလံးကုပ်၊လတ်း = ချးခပ် တမ်းလံးထွမ်၊ကပ်စွမ်းလင်းခပ်ကေး။

Colossians 3:20 Children, obey your parents in everything, for this pleases the Lord.

ကောလောသဲသြဝါဒစာ ၃:၂၀ သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။မိဘစကားကိုနားထောင်ခြင်းအမှုသည်သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်၏
ရှေးလေးစားသး ၃:၂၀ လွင်းတင်းကမ်ထွမ်၊ကပ်စွမ်းပေး၊ခေမးခေခံ ပီခ်လွင်းတင်းကမ်ထုတ်၊လုံလင်းဗြးကေး။

Discussion: Obey parents

ဆွေးနွေးရန် = မိဘစကားကို အရာရာ၌ နားထောင်ကြလော့။
ကမ်တေလံးကုပ်၊လတ်း = ထွမ်၊ကပ်စွမ်းပေး၊ခေမး ခမ်းလွင်းတင်းဂျးမီးခေခံတျ။

Hebrews 13:17 Obey your leaders and submit to their authority. They keep watch over you as men who must give an account. Obey them so that their work will be a joy, not a burden, for that would be of no advantage to you.

ဟေဗြဲသြဝါဒစာ ၁၃:၁၇ သင်တို့ကိုအုပ်သောသူတို့၏စကားကိုနားထောင်၍ နှိမ့်ချလျက်နေကြလော့။သူတို့သည်ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊သင်တို့စိတ်ဝိညာဉ်၏အကျိုးအလိုငှါ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ဝမ်းမြောက်ခြင်းရှိ၍၊သူတို့သည်စစ်ကြောခြင်းကိုခံရမည်အကြောင်းသတိပြုလျက်နေကြလော့။

ရှေးဥပဒေ ၁၃:၁၇ ထွမ်၊ကပ်စွမ်းခပ်လိုင်းကမ်ကုပ်ဂျးခိုင်သူခေခံသေလေး ချးတီမ်၊ယူ၊တျ။ ခပ်ခေခံ ပွဲပုခမ်းကချုပ်လုံဝိလိုလ်း၊သူ မိုခ်လိုဝ်ခင်၊ခပ်ပီခ်ဂေ့ကမ် တမ်းလံးခမ်၊တင်းကမ်လီတ်းထမ်ပုခမ်းသူခေခံကေး။ လွင်းခင်၊ရှိုဝ် ခပ်တမ်းကမ်၊မီးတင်းကမ်လုံလီဂ်ကမ်ကမ်၊ပခမ်ကချုပ်ခေခံလေးတမ်းမီးတင်းကမ်သိုင်းပျေ၊သေယဝ် ခမ်၊တင်းကမ်လီတ်းထမ်လိုင် ထွမ်၊ကပ်စွမ်းခပ်တျ။

Discussion: Obey leaders

ဆွေးနွေးရန် = အုပ်ချုပ်သောသူတို့ (ခေါင်းဆောင်) ၏စကားကိုနားထောင်ကြလော့။

ကန်တေလံးကုပ်,လၢတ်း = ထွမ်,ကပ်ခွမ်းခပ်လိဝ်းကန်ကုပ်ပိုင်,(ဂူခမ်းကွန်ဂူဝ်)။

1 Peter 1:14-16 As obedient children, do not conform to the evil desires you had when you lived in ignorance. But just as he who called you is holy, so be holy in all you do; for it is written: “Be holy, because I am holy.”

ရှင်ပေတရုဩဝါဒစာပဌမစောင် ၁:၁၄-၁၆ အထက်ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သောတပ်မက်ခြင်းတရားကိုယခုမလိုက်မကျင့်ဘဲ၊နားထောင်တတ်သောသူငယ်ကဲ့သို့ဖြစ်၍၊ သင်တို့ ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်း ရှိကြလော့ဟု ကျမ်းစာလာသတည်း။

၁ ပေ,တရု ၁:၁၄-၁၆ ပီခမ်လိဝ်ခင်,လုဂ်းကွန်, ကန်လၢင်းထွမ်,ကပ်ခေခေခလး; ယု,ပေမီးတၢင်းကန်လွံးလမ်းဂးခွံးလမ်းသိုင်,မိုဝ်းကွန်ခေခေခလး; မီးတၢင်းကန်မူတ်းလၢင်,ယူ, ခွံးဂးကန်ဂမ်ဂျၢင်သၢင်းဂျီတ်းတင်းသိုင်;တင်းလူင် လိဝ်ခင်,ကန်လင်းကန်ဂွင်ကပ်သူမူတ်းလၢင်,ခေခေတု။ လွင်းမခမ်းလမ်းဂျၢမ်းလိဂ်းမးခလးဝုး၊- ဂွပ်;ပိုဝ်းကန်ဂပ်မူတ်းလၢင်,ခလး; သူဂေးမီးတၢင်းကန်မူတ်းလၢင်,တု၊ ဝုးခင်,ခေခေဂေး။

Discussion: Be obedient children

ဆွေးနွေးရန် = နားထောင်တတ်သောသူငယ်ကဲ့သို့ဖြစ်ကြလော့။

ကန်တေလံးကုပ်,လၢတ်း = ဂျွံးမေုထွမ်,ကပ်မူခမ်ခင်,လုဂ်းကွန်,ခေခေတု။

Matthew 28:19-20 Therefore go and make disciples of all nations, baptizing them in the name of the Father and of the Son and of the Holy Spirit, and teaching them to obey everything I have commanded you. And surely I am with you always, to the very end of the age.

ရှင်မသဲခရစ်ဝင် ၂၈:၁၉-၂၀ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗဟိဇံကို ပေးကြလော့။ ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမဩဝါဒ ပေးကြလော့။ ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။

ဂျၢမ်းလင်းမၢတ်းခေ, ၂၈:၁၉-၂၀ ပိုဝ်းခေခင်, သူဂုးခလး; ဂျွံးဂူခမ်းမိဝ်းဂးမီးတင်းသိုင်;တင်းလူင်ပီခမ်တေပဂပ်သေယဝ်ပခမ်ပဝ်တီလၢမ်,ခွံးခေ,မုလိဝ်းသိုင်ပေးလင်း; လုဂ်းလင်းတင်းဝိလိလ်,မူတ်းလၢင်,လင်းခေခေတု။သင်,သွန်သုင်းမုပခမ်ဂျွံးခပ်လံးဂမ်လံးဂျၢင်ပိုင်းလုဂ်းဂးကန်ဂပ်ပခမ်တီးသူခေခေတု။ ဂပ်ဂေးမီးယူ,လူလုဂ်းဂခမ်တင်းသူတု,သေ,ကမ်,ထၢတ်,တေး,ထိုင်ဂွတ်းဂမ်,ခေ,သုတ်းသိုင်;ဂေး; ဝုးခင်,ခေခေဂေး။

Acts 16:4 As they traveled from town to town, they delivered the decisions reached by the apostles and elders in Jerusalem for the people to obey.

တမန်တော်ဝတ္ထု ၁၆:၄ သူတို့သည် မြို့များကိုရှောက်သွား စဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင့်ဖို့ရာ အပ်ပေးကြ၏။

ဝုတ်ထုတမာဇ်၊လဝ်း ၁၆:၄ ခမ်းမိုဝ်းကခမ်ခပ်ဗလ၊ဂျ၊ဂးတီးဝိုင်းလှိုင်းခခမ်ယူ၊ခခမ် လှိုင်း ခပ်ကပ်တင်းကခမ်တမာဇ်၊လဝ်းလှိုင်း ကိတ်၊တင်းဂူခမ်းကုပ်လှိုင်းလဝ်းလှိုင်း လံးလှိုင်း ဂခမ်ဗလး၊တိပ်းတတ်းတီး၊ ဝိုင်းယေ၊ရုသလီမ်၊ ခခမ်ကပ်းပခမ်တီးခပ်ဂှ်းခပ်လံးဂမ်ဂျာင့် ကော့း။

Discussion: Teach people to obey Jesus' commandment

ဆွေးနွေးရန် = ပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမသြဝါဒ ပေးကြလော့။
ကခမ်တေလံးကုပ်၊လတ်း = သင်၊သွခမ်သင်းမ၊ ဂှ်းခပ်ဂမ်ဂျာင့်ပိုင်းလှပ်းတြး
လဝ်းယေ၊သုတျ။

Romans 6:16-18 Don't you know that when you offer yourselves to someone to obey him as slaves, you are slaves to the one whom you obey - whether you are slaves to sin, which leads to death, or to obedience, which leads to righteousness? But thanks be to God that, though you used to be slaves to sin, you wholeheartedly obeyed the form of teaching to which you were entrusted. You have been set free from sin and have become slaves to righteousness.

ရောမသြဝါဒစာ ၆:၁၆-၁၈ အကြင်သူ၏အထံ၌အစေခံကျွန်ဖြစ်ခြင်းငှါသင်တို့ဝင်၌အစေ ခံ၏။ ထိုသူသည် သေခြင်းနှင့်ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်း နှင့်ယှဉ်သောနားထောင်ခြင်းတရားဖြစ်စေသင်တို့သည်သခင်ဖြစ်သည်ကိုမသိကြသလော။ သင်တို့သည်အပြစ်တရား၏ကျွန်ဖြစ်ဘူးသော်လည်း၊ယခုတွင်ခံခဲ့ပြီးသောသြဝါဒနည်းဥပဒေ သစကားကို စေတနာစိတ်နှင့်နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကြီး လှပေ၏။ သင်တို့သည် အပြစ်တရား၏လက်မှလွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ် ကြ၏။

ရူမ်းမ ၆:၁၆-၁၈ ကမ်၊လှိုင်းလှိုင်းခခမ်၊ခခမ်။ ပေးသူဂိုတ်းခး၊ ဂးတီးကပျိုတ်းတြး ကခမ်လပ်းသီင်၊ဂခမ်တင်းတင်းတံသေကမ်၊ဝး၊ ဂိုတ်းခး၊ဂးတီးတြးတင်းကခမ် ထွမ်၊ကပ် ကခမ်လပ်းသီင်၊ဂခမ်တင်း တင်းကခမ်ဂှတ်းထိုင်တင်းသိုဝ်းတေ၊ခခမ် သေကမ်၊ဝး၊ ဂိုတ်းခး၊တီး၊ဗုးလှိုင်းသေကမ်၊ဝး၊ လွင်၊သူကမ်၊ဂူလွင်းကခမ်ဝး၊ ဂေ၊ ခခမ် ပီခမ်လဝ်းသူ ခခမ်ဂှိုဝ်။ ပီဂ်သမ် သူယမ်းပီခမ်ခး၊ကပျိုတ်းတြးသေဂေး၊ ပိုဝ်းကခမ်သူကပ်တင်းဂှပ်လှိုင်း ထွမ်၊ကပ်ဂှမ်းခခေးကူပတေ၊တင်းလံ ကခမ်လံးခမ်၊ ကပ်မးယဝ်ခခမ်ဗလး၊ဂေးလူးတြးပီခမ်လဝ်းပီခမ်ကခမ်ယွဲ၊ခေ၊ကော့း။ ပိုဝ်းကခမ်သူ

လံးလွတ်ကွန်၊သေဂျးခင်းကပျီတ်းတြးယဝ်းလး၊ သူပီခ်ခးတြးတင်းသိုဝ်းတေ၊
ကေး။ ပိုဝ်းကခ်သူ လှာခ်၊ဂေ၊ခေ၊လး၊ ဂပ်လင်၊ကပ်တင်းခွမ်းလေးဂီ၊တေးဂျ၊
ရုလး၊ ဝးလွမ်းခင်၊လ၊တီပဂတီကေး။

Discussion: Obey as slave

ဆွေးနွေးရန် = အစေခံကျွန်ကဲ့သို့ နာခံကြလော့။

ကခ်တေလံးကုပ်၊လတ်း = ထွမ်၊ကပ်မိုခ်ခင်ခင်၊ခး။

Romans 16:19 Everyone has heard about your obedience, so I am full of joy over you; but I want you to be wise about what is good, and innocent about what is evil.

ရောမသြဝါဒစာ ၁၆:၁၉ သင်တို့ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသောအမှု၌ကား အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလို ရှိ၏။

ရှမ်းမ ၁၆:၁၉ ခွပ်းပိုဝ်းလွင်းတင်းကခ်သူယုမ်၊မတ်းထွမ်၊ကပ်ခေခေ လွတ်၊တူဝ်ခွ၊ ခင်းဂုခ်တင်းသီင်းတင်းလင်လးဂပ်မီးတင်းကခ်သိုဝ်းပျေ၊ယု၊ကေး။ ခင်းဝးခေခေ သေဂျး၊ ဂပ်မီးကလုပ်၊ခွဲးဂွဲးသူမီးပိင်၊လှ၊ခင်းတင်းကခ်လီလး၊ ဂင်းလွတ်းတင်း ကပျီတ်းခင်းတင်းကခ်ဂျီကေး။

2 Corinthians 7:15-16 And His affection for you is all the greater when he remembers that you were all obedient, receiving him with fear and trembling. I am glad I can have complete confidence in you.

ကောရိန္တု သြဝါဒစာဒုတိယစောင် ၇:၁၅-၁၆ သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူ့ကိုလက်ခံ၍နားထောင်ကြသည်ကိုသူသည်အောက်မေ့သဖြင့်၊ သင်တို့ကိုချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့်အလွန်ပြည့်စုံ၏။ ငါသည်အရာရာ၌သင်တို့ကိုယုံနိုင်သောကြောင့် ဝမ်းမြောက် ခြင်းရှိ၏။

၂ ဂျေးရီခ်၊ထု ရး၁၅-၁၆ မိုဝ်းကခ်မခင်းခင်းလုံလံး လွင်းကခ်သူပးတင်းတင်း ကခ်ရှပ်ကခ်သခေ၊ ဂုပ်တင်းကပ်မခင်းလး ထွမ်၊ကပ်ခွမ်းမခင်းခေခေ မခင်းယိင်း၊ ခီခင်းမီးလုံမိတ်းတ၊ကခ်ဂုဂ်ကိတ်းလှဂျးခိုင်သူခေခေယွဲ၊ခေ၊လင်လင်ကေး။ ခွပ်း ပိုဝ်းဂပ်လံးယုမ်၊သူခင်းလွင်းတင်းဂူးလိုင်ဂူးပိုင်လးဂပ်မီးတင်းကခ်သိုဝ်းပျေ၊ကေး။

2 John 1:6 And this is love: that we walk in obedience to His commands. As you have heard from the beginning, His command is that you walk in love.

ရှင်ယောဟန်သြဝါဒစာဒုတိယစောင် ၁:၆ ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာ သည်ချစ်ရာရောက်၏။ သင်တို့သည်ပညတ်တော်နှင့်အညီကျင့်မည်အကြောင်းရှေ့ဦးစွာက ပင် သင်တို့ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သောသဘောရှိ၏။

၂ ယုတ်ဂြာဇ်, ၁:၆ တာင်းကဆ်ပွဲၤဂမ်ပွဲၤလွမ်းဂးၤဆင်,ပိင်းလုာ်;မခင်းလင်းတင်းလံာ်မီး
ဆေၣ် ပီခင်တောင်းဂုၤနီၣ်တံးတၢ်,ကောၤ;။ မီခင်းဂးၤဆင်,ကဆ်သူလံး;ငိခင်းလုၤလီၤမိၣ်;
ဂောၤ,လုၤကွၢ်ဆဲၣ်ဆဲၣ် ပိင်းလုာ်;လင်းမီးဝံၣ်လမ်း ဂွံးသူတမ်းလံး;ပံခင်းတောင်းဂုၤနီၣ်တံး;
တၢ်,ကောၤ;။

Discussion: Christians' obedience

ဆွေးနွေးရန် = ခရစ်ယာန်တို့၏ယုံကြည်နားထောင်ခြင်းသည်လူအပေါင်းတို့တွင်
ကျော်စောစေ။

ကဆ်တေလံး;ကုပ်,လၢတ်; = ဂွံးတောင်းကဆ်ခရိတ်ယာခမ်,လုံထွမ်,ကပ်ဆေၣ်
ဂွံးဂုၤတံးတီး;ဂုၤခင်းတင်းလံာ်တၢ်။

1 John 3:21-22 Dear friends, if our hearts do not condemn us, we have confidence before God and receive from Him anything we ask, because we obey His commands and do what pleases Him.

ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃:၂၁-၂၂ ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကို အပြစ်မတင်လျှင်၊ ဘုရားသခင်ရှေ့တော်၌ရဲရင့်ရသောအခွင့်ရှိကြ၏။ ငါတို့သည်ပညတ်တော် တို့ကိုစောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်သောကြောင့်၊ ဆုတောင်း သမျှတို့ကို ဘုရားသခင်ထံတော်မှရကြ၏။

၁ ယုတ်ဂြာဇ်, ၃:၂၁-၂၂ ဂောၤကဆ်ဂပ်ဂုၤနီၣ်ခပ်ဂီၢ်လုၢ်;။ ပေးဂွံၣ်လုံဂုၤဂမ်း,မီးတၢင်း
ကဆ်တၢင်း,ကပျီတံး;ခနိုဝ်တုၣ်လင်းဂပ်,လိုင် ဂုၤလံး;တမ်းလုံဂးၤတီး;ဇာံ,ဆေး;ဖြူးပီခင်
လင်း;ကောၤ;။ ဂးၤကဆ်ဂုၤသူးတွင်းဆေၣ် ဂုၤလံး;ဂးၤတီး;ဖြူးပီခင်လင်း;ခွပ်;ပိုဝ်;ကဆ်
ဂုၤပွဲၤဂမ်ပိင်းလုာ်;မခင်းလင်းတင်းလံာ်သေခလး; ဂမ်ဂျၢင်းတၢင်းဂမ်တၢင်းဂျၢင်းကဆ်
ထုၣ်,လုံမခင်းလင်း;ဆေၣ်ကောၤ;။

Discussion: Prayer answered

ဆွေးနွေးရန် = ပညတ်တော်တို့ကိုစောင့်ရှောက်၍ နှစ်သက်တော်မူသောအကျင့် တို့ကို
ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင်ထံတော်မှရကြ၏။

ကဆ်တေလံး;ကုပ်,လၢတ်; = ခွပ်;ပိုဝ်; ပွဲၤလွမ်းပိင်းလုာ်;လင်း;ခလး; ဂမ်ဂျၢင်းကဆ်
ထုၣ်,လုံမခင်းလင်း;လိုင် တမ်းလံး;ဂးၤကဆ်သူးတွင်းဆေၣ်ကောၤ;။

1 John 3:24 Those who obey His commands live in Him, and He in them. And this is how we know that He lives in us: We know it by the Spirit He gave us.

ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃:၂၄ ပညတ်တော်တို့ကိုစောင့်သောသူသည် ဘုရား
သခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင်တည်တော်မူ၏။ ငါတို့အားပေးတော်မူသော
ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည် ငါတို့၌တည်တော်မူသည်ကို
သိရကြ၏။

တင်းလူင်မိခင်၊ဂျာခင်၊ကခင်ဂှ်းဂျာလတ်၊မိုဝ်းကွခင်ခံ့ခခင် လိုင်ဂှ်းပခင်သတီတီ၊
သူကော၊။ ဖြးပိခင်လဝ်းဂှ်းကဝ်ဂှ်းဂှ်းလံးဂှ်းဂှ်း၊ကမ်၊လှ်း။ မခင်လဝ်းဂှ်းကဝ်ဂှ်း
ဂှ်းလံးမူတ်းလင်၊ကော၊။ ပိုဝ်းခင်လး၊ ဂျာကခင်ထိုင်ပိတ်၊ခခင်ထိုင်ပိတ်၊ဂှ်းကမ်၊
လှ်း။ ထိုင်ပိတ်၊ဖြးပိခင်လဝ်းကခင်ပခင်ဝိလိုလှ်း၊မူတ်းလင်၊လဝ်းတီ၊သူခခင်ကော၊။

Discussion: Do not reject instruction

ဆွေးနွေးရန် = သွန်သင်ဆုံးမခြင်းကို မငြင်းပယ်နှင့်။

ကခင်တေလံးဂှ်း၊လတ်၊ = ယ၊ပေထိုင်ပိတ်၊တင်းကခင်သင်၊သွခင်သင်းမ၊။